

စီမံအုပ်ချုပ်သူများမှ လေ့လာချက်နှင့် ဆွေးနွေးသုံးသပ်ချက်

အောက်ဖော်ပြပါစီမံအုပ်ချုပ်သူများ၏လေ့လာချက်နှင့်ဆွေးနွေးသုံးသပ်ချက်များသည် မြန်မာသီလဝါ အက်(စ်) အီး ဇက် ဟိုးဒင်း ပတ်ဘလစ် အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်၏ ၂၀၂၀ ပြည့်နှစ်၊ မတ်လ (၃၁) ရက်နေ့တွင် ကုန် ဆုံး သည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် ကုမ္ပဏီ၏ နှစ်ဝက်ဘဏ္ဍာရေး ရှင်းတမ်းကို အခြေခံထားခြင်းဖြစ်ပြီး ထိုဘဏ္ဍာ ရေးရှင်းတမ်းနှင့်အတူတွဲ၍ ဖတ်ရှုနိုင်ပါသည်။ အခြားငွေကြေးအနေဖြင့် ဖော်ပြထားခြင်း မရှိပါလျှင် ငွေပမာဏ ဖော်ပြချက် အားလုံးမှာ မြန်မာကျပ်ငွေဖြစ်ပါသည်။

ကုမ္ပဏီ၏ ဘဏ္ဍာရေးနှစ် ကုန်ဆုံးသောလကို ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေနှင့်အညီ မတ်လ မှ စက်တင်ဘာ လသို့ ပြောင်းလဲခဲ့ပါသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်သည် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့မှ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ (၃၀) ရက်နေ့ကို ကိုယ်စားပြုပါသည်။ ၂၀၁၉ ဘဏ္ဍာရေးနှစ်သည် ၂၀၁၉ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့မှ ၂၀၁၉ ခုနှစ်၊ စက်တင် ဘာလ (၃၀) ရက်နေ့ထိ ကိုယ်စားပြုပြီး၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်သည် ၂၀၁၈ ခုနှစ်၊ ဧပြီလ (၁)ရက်နေ့မှ ၂၀၁၉ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ထိကို ကိုယ်စားပြုပါသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်ဝက်၏ လက်ကျန်ရှင်းတမ်းကို ၂၀၁၉ ဘဏ္ဍာရေးနှစ်၏ လက်ကျန်ရှင်းတမ်းနှင့် နှိုင်းယှဉ်ဖော်ပြ ပြီး၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်ဝက်၏ ဝင်ငွေရှင်းတမ်းကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှ တူညီသောကာလနှင့် နှိုင်းယှဉ် ဖော်ပြထားပါသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်ဝက်၏ ဝင်ငွေရှင်းတမ်းသည် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့မှ ၂၀၂၀ ပြည့်နှစ်၊ မတ်လ (၃၁) ရက်နေ့ထိ (ပထမ ၆လတာ ကာလ)ကို ကိုယ်စားပြုပြီး၊ နှိုင်းယှဉ်ဖော်ပြထားသော ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ဝက်၏ ဝင်ငွေရှင်းတမ်းသည် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၁)ရက်နေ့မှ ၂၀၁၉ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ထိ (ဒုတိ ယ ၆ လတာ ကာလ) ကို ကိုယ်စားပြုပါသည်။ ပုံမှန်အားဖြင့် ဒုတိယ (၆) လတာ ကာလတွင် နှစ်ကုန်စာရင်းညှိနှိုင်းချက်၊ စာရင်းစစ် ညှိနှိုင်းချက်များပါဝင်ပါသည်။ ထို့ကြောင့် ဝင်ငွေရှင်းတမ်းနှစ်ခု၏ ရလဒ်များကို နှိုင်းယှဉ်ရာတွင် အလုံးစုံနှိုင်း ယှဉ်ရန် ခက်ခဲပါသည်။

အဆိုပါ ဘဏ္ဍာရေးရှင်းတမ်းအား မြန်မာဘဏ္ဍာရေး အစီရင်ခံခြင်းဆိုင်ရာစံများ (MFRS)နှင့်အညီ ရေးဆွဲထားပြီး၊ ပြင်ပစာရင်းစစ်ဖြစ်သည့် ဝင်းသင်နှင့်အဖွဲ့ စာရင်းစစ်များမှ သုံးသပ်မှုပြုထားပြီး ဖြစ်ပါသည်။

ထို့အပြင် ဒါရိုက်တာအဖွဲ့အနေဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ (၂၉) ရက်နေ့တွင် အတည်ပြုပြီးဖြစ်ပါသည်။

မြန်မာသီလဝါ အက်(စ်) အီး ဇက် ဟိုးဒင်း ပတ်ဘလစ် အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက် (“MTSH”)

မြန်မာသီလဝါ အက်(စ်) အီး ဇက် ဟိုးဒင်း ပတ်ဘလစ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်သည် ၂၀၁၃ ခုနှစ်၊ မေလ (၃) ရက်နေ့တွင် မြန်မာနိုင်ငံ ကုမ္ပဏီများအက်ဥပဒေအရ ဖွဲ့စည်းတည်ထောင်ထားသော အများပိုင်ကုမ္ပဏီ တစ်ခု ဖြစ်ပါသည်။ ၂၀၁၆ ခုနှစ်၊ မေလ (၂၀) ရက်တွင် ရန်ကုန်စတော့အိတ်ချိန်းတွင် ဒုတိယမြောက် စာရင်းဝင်သည့်ကုမ္ပဏီ တစ်ခု ချစ်လွှာခဲ့ပါသည်။

မြန်မာသီလဝါ အက်(စ်)အီးဇက် ဟိုးဒင်း ပတ်ဘလစ် အများနှင့် သက်ဆိုင်သောကုမ္ပဏီလီမိတက် အနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်ဝက်အတွက် စီမံအုပ်ချုပ်မှုအတွက်ရငွေ ၊ ရင်းနှီးမြှုပ်နှံမှုအပေါ် အမြတ်ရငွေများ နှင့် အရောင်းကော်မရှင် အပါအဝင် အသားတင်အမြတ်ငွေ ကျပ် (၂.၉) ဘီလီယံရရှိပါသည်။

သီလဝါ ပရောပိုတီး ဒတ်ပလော့မင့် လီမိတက် (“TPD”)

သီလဝါ ပရောပိုတီး ဒတ်ပလော့မင့်လီမိတက်ကို သီလဝါအထူးစီးပွားရေးဇုန်တွင်တည်ရှိသည့် လူနေအိမ်ရာနှင့် စီးပွားရေး ဆိုင်ရာ အဆောက်အအုံများ တည်ဆောက်ခြင်း၊ ဈေးကွက်တင်ရောင်းချခြင်းနှင့် နှစ်ရှည်ငှားရမ်းခြင်းလုပ်ငန်းများ လုပ်ဆောင်ရန် တည်ထောင်ခဲ့ပါသည်။ သီလဝါ ပရောပိုတီး ဒတ်ပလော့မင့်လီမိတက်ကို သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ ကုမ္ပဏီ (“TSMCC”)နှင့် ဖက်စပ်ဖွဲ့စည်းတည်ထောင်ထားပြီး၊ သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ ကုမ္ပဏီ (“TSMCC”)မှ အစုရှယ်ယာ (၂၀) ရာခိုင်နှုန်းနှင့် မြန်မာသီလဝါအက်(စ်) အီး ဇက် ဟိုးဒင်းပတ်ဘလစ် အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်မှ (၈၀) ရာခိုင်နှုန်းအသီးသီးပိုင်ဆိုင်ကြပါသည်။

သီလဝါ ပရောပိုတီး ဒတ်ပလော့မင့်လီမိတက်သည် အိမ်ခြံမြေကဏ္ဍတွင် တိုးတက်မှုနှုန်း ဆက်လက် နှေးကွေးနေခြင်း၊ Covid-19 ရောဂါ ကူးစက်ပြန့်ပွားခြင်းတို့ကြောင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်ဝက်အတွက် ကျပ် (၃၂၁) သန်း အရှုံးပေါ်ပါသည်။

မြန်မာ-ဂျပန် သီလဝါ ဒီပလော့မင့် လီမိတက် (“MJTD”)

မြန်မာ-ဂျပန် သီလဝါ ဒီပလော့မင့် လီမိတက်ကို သီလဝါ အထူးစီးပွားရေးဇုန်တွင် တည်ရှိသည့် စက်မှုလုပ်ငန်းဧရိယာ ဖွံ့ဖြိုးရေး ၊ ဈေးကွက်တင်ရောင်းချခြင်း၊ နှစ်ရှည်ငှားရမ်းခြင်းနှင့် စက်မှုလုပ်ငန်းဧရိယာ လည်ပတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် တည်ထောင်ခဲ့ပါသည်။ မြန်မာသီလဝါ အက်(စ်) အီး ဇက် ဟိုးဒင်း ပတ်ဘလစ်အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်သည် မြန်မာ-ဂျပန် သီလဝါ ဒီပလော့မင့် လီမိတက်၏ မတည်ငွေရင်း (၄၁) ရာခိုင်နှုန်းကို ပိုင်ဆိုင်ပါသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်ဝက်အတွက် မြန်မာ-ဂျပန် သီလဝါ ဒီပလိုမာမင်း လီမိတက်သည် အသားတင်အမြတ်ငွေ အမေရိကန်ဒေါ်လာ (၉.၄)သန်းရရှိခဲ့ခြင်းသည် သီလဝါအထူးစီးပွားရေးဇုန်အတွင်းရှိ စက်မှုမြေယာများအပေါ်၌ ရင်းနှီးမြှုပ်နှံသူများ၏ စိတ်ဝင်စားမှု ဆက်လက်ခိုင်မာလျက်ရှိကြောင်းကို ပြသနေသည့် လက္ခဏာရပ်ဖြစ်ပါသည်။

မြန်မာသီလဝါ အက်(စ်) အီး ဇက် ဟိုး ဒင်း ပတ်ဘလစ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် ဘဏ္ဍာရေး ရှင်းတမ်း၏ ဝင်ငွေအလုံးစုံပါဝင်သော ရှင်းတမ်းပေါင်းချုပ်

	ပြောင်းလဲချက်	၂၀၂၀ပြည့်နှစ်၊ မတ်လ (၃၁)ရက် (ကျပ်သန်းပေါင်း)	၂၀၁၉ခုနှစ်၊ မတ်လ (၃၁)ရက် (ကျပ်သန်းပေါင်း)
ဝင်ငွေ	▲	၁,၇၅၆	၈၁၇
ဝင်ငွေအပေါ် မူရင်းကုန်ကျစရိတ်	▲	(၁,၀၀၃)	(၃၂၄)
အကြမ်းအမြတ်	▲	၇၅၃	၄၉၃
အရောင်းနှင့် စီမံအသုံးစရိတ်	▲	(၁,၁၉၃)	(၁,၀၉၄)
တွဲဖက်လုပ်ငန်းများမှရသည့်အမြတ်ငွေ	▼	၅,၄၁၄	၆,၀၄၃
လုပ်ငန်းလည်ပတ်မှုအမြတ်ငွေ	▼	၄,၉၇၄	၅,၄၄၂
အခြားနည်းလမ်းမှရသည့်ဝင်ငွေ	▲	(၂,၀၅၃)	(၁၅၆)
အခွန်လျာထားခြင်း မပြုမီ စုစုပေါင်းအမြတ်	▼	၂,၉၂၁	၅,၂၈၇
ဝင်ငွေခွန်	▲	(၅)	၅၂၇
အသားတင်အမြတ်	▼	၂,၉၁၆	၅,၈၁၃

အကြမ်းအမြတ်ရာခိုင်နှုန်း	▼	၄၃%	၆၀%
--------------------------	---	-----	-----

ရှယ်ယာတစ်စောင်၏အခြေခံဝင်ငွေ (ကျပ်)	▼	၇၇	၁၅၂
------------------------------------	---	----	-----

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်ဝက်အတွက် ဝင်ငွေကျပ် (၁.၇၅) ဘီလီယံရရှိခဲ့ရာ ယခင်ဘဏ္ဍာရေးနှစ်ထက် တိုးတက်ခဲ့ပြီး၊ အကြမ်းအမြတ်ပါ တိုးတက်ခြင်းမှာ အဓိကအားဖြင့် လူနေဆိုင်ခန်းများ ရောင်းချခြင်း၊ ငှားရမ်းခြင်းနှင့် လျှပ်စစ်မီး၊ ရေစသည့် အထွေထွေအသုံးပြုမှုမှ ဝင်ငွေတို့တိုးတက်လာခြင်းတို့ကြောင့်ဖြစ်သည်။

အခြားအဓိကအချက်များမှာ ဖက်စပ်လုပ်ငန်းဖြစ်သည့် မြန်မာ-ဂျပန် သီလဝါ ဒီဗလော့မင်းလီမိတက်မှရရှိသော အမြတ်ငွေ လျော့နည်းခဲ့ပါသည်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း မြန်မာကျပ်ငွေ ခိုင်မာလာသောကြောင့် ၂၀၂၀ ပြည့်နှစ်၊ မတ်လ (၃၁)ရက်နေ့၌ လက်ဝယ်တွင်ရှိသော စုဆောင်းထားငွေ အမေရိကန် ဒေါ်လာတန်ဖိုးသည် ကျပ်ငွေ အသွင်အားဖြင့် ကျပ် (၂.၅) ဘီလီယံ ကျဆင်းပါသည်။ စုဆောင်းထားငွေ အမေရိကန် ဒေါ်လာကို စာရင်းသေအပ်ငွေ အဖြစ်ထားရှိရာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်ဝက်ကုန်ဆုံးသော ၂၀၂၀ ပြည့်နှစ်၊ မတ်လ (၃၁) ရက်နေ့တွင် သက်တမ်းပြည့်ခြင်းမရှိသေး ပါ။

ဤအချက်အလက်များကြောင့် ရှယ်ယာတစ်စု၏အခြေခံဝင်ငွေ ကျဆင်းခဲ့ပြီး၊ ၂၀၂၀ ပြည့်နှစ်၊ မတ်လ (၃၁) ရက်နေ့ရှိ ရှယ်ယာတစ်စု၏ အခြေခံဝင်ငွေသည် (၇၇) ကျပ် ဖြစ်ပြီး၊ ၂၀၁၉ခုနှစ်၊ မတ်လ (၃၁)ရက်နေ့ရှိ ရှယ်ယာတစ်စု၏ အခြေခံ ဝင်ငွေသည် (၁၅၂) ကျပ် ဖြစ်ပါသည်။

ကုမ္ပဏီအုပ်စု၏ လက်ကျန်ရှင်းတမ်းအနှစ်ချုပ်

ကျပ်သန်းပေါင်း

	ပြောင်းလဲချက်	၂၀၂၀ ပြည့်နှစ်၊ မတ်လ (၃၁) ရက်	၂၀၁၉ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်
ရပိုင်ခွင့်များ			
လက်ငင်းရပိုင်ခွင့်များ	▼	၅၄,၁၁၈	၅၇,၇၇၄
လက်ငင်းမဟုတ်သောရပိုင်ခွင့်များ	▲	၄၃,၅၉၂	၃၇,၅၉၁
စုစုပေါင်းရပိုင်ခွင့်များ	▲	၉၇,၇၁၀	၉၅,၃၆၅
ပေးရန်တာဝန်များ			
လက်ငင်းပေးရန်တာဝန်များ	▼	၁,၇၄၉	၂,၀၆၉
လက်ငင်းမဟုတ်သောပေးရန်တာဝန်များ	▼	၂,၄၆၈	၂,၇၁၉
စုစုပေါင်းပေးရန်တာဝန်များ	▼	၄,၂၁၇	၄,၇၈၈
အသားတင်ရပိုင်ခွင့်များ	▲	၉၃,၄၉၃	၉၀,၅၇၇

ရင်းနှီးငွေ			
ထုတ်ဝေပြီး မတည်ငွေ	-	၃၈,၉၂၉	၃၈,၉၂၉
စုဆောင်းပြီး အမြတ်လက်ကျန်	▲	၄၆,၉၆၇	၄၃,၉၈၇
အခြားအကျိုးခံစားခွင့်ဆိုင်ရာများ	▼	၇,၅၉၇	၇,၆၆၁
စုပေါင်းရင်းနှီးငွေ	▲	၉၃,၄၉၃	၉၀,၅၇၇

လက်ငင်းရပိုင်ခွင့် ကျဆင်းခဲ့ခြင်းမှာ မြန်မာကျပ်ငွေ ခိုင်မာလာသောကြောင့် ၂၀၂၀ ပြည့်နှစ်၊ မတ်လ (၃၁) ရက်နေ့၌ လက်ဝယ်တွင်ရှိသော စုဆောင်းထားငွေ အမေရိကန် ဒေါ်လာတန်ဖိုးသည် ကျပ်ငွေအသွင်အားဖြင့် ကျပ် (၂.၅) ဘီလီယံကျဆင်းသွားသောကြောင့် ဖြစ်ပါသည်။ လက်ငင်းမဟုတ်သော ရပိုင်ခွင့် တိုးမြှင့်လာမှုသည် တစ်စိတ်တစ်ပိုင်းအားဖြင့် လူနေဆိုင်ခန်းများ အရစ်ကျရောင်းချသောကြောင့် ရရန်ပိုင်ခွင့်များ တိုးလာခြင်းကြောင့်ဖြစ်ပြီး၊ အဓိကအားဖြင့် တွဲဖက်လုပ်ငန်း၏ ခွဲဝေမှုမပြုရသေးသော အမြတ်ငွေပမာဏများကြောင့် တွဲဖက်လုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံသည့်ပမာဏ မြင့်တက်သွားသောကြောင့်ဖြစ်ပါသည်။

လက်ငင်းပေးရန် တာဝန်လျော့ကျခြင်းမှာ ဆောက်လုပ်ရေး လုပ်ငန်းဆောင်ရွက်ချက်များ လျော့ပါးလာသောကြောင့် sub-contractors များသို့ ပေးရန်တာဝန်များ လျော့နည်းသွားခြင်းကြောင့် ဖြစ်ပါသည်။

လက်ငင်းမဟုတ်သော ပေးရန်တာဝန် ကျဆင်းခဲ့ခြင်းသည် ဝယ်ယူမှုများ၏ ကြိုတင်ပေးသွင်းငွေတချို့ကို ဘဏ္ဍာရေးရှင်းတမ်းတွင် ဝင်ငွေအဖြစ် အသိအမှတ်ပြုလိုက်သောကြောင့် ဖြစ်ပါသည်။ ဝယ်ယူမှုထံမှ ကြိုတင်ရငွေကို စာချုပ်ချုပ်ဆိုခြင်းနှင့် လုပ်ငန်းဆောင်ရွက်မှုအဆင့်ဆင့် ပြီးပြည့်စုံမှသာ ဝင်ငွေအဖြစ်သတ်မှတ်ပါသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် နှစ်ဝက် အမြတ်လက်ကျန်ငွေ တိုးတက်ခြင်းမှာ ယခုကာလ၏ အမြတ်ငွေ ကျပ် (၂.၉) ဘီလီယံ တိုးတက်ခဲ့ခြင်း၏ အသားတင်ရလဒ်ဖြစ်ပါသည်။

အနာဂတ်အလားအလာ

အိမ်ခြံမြေဈေးကွက် ကျဆင်းခြင်း၊ Covid-19 ရောဂါ ကူးစက်ပြန့်ပွားခြင်းတို့ကြောင့် သီလဝါ ပရောပီတီး ဒတ်ပလော့မင့် လီမိတက်သည် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်ဝက်အတွက် ပျမ်းမျှ စွမ်းဆောင်ရည်သာရရှိပြီး လူနေအိမ်ရာနှင့် စီးပွားရေးဆိုင်ရာ အဆောက်အအုံဈေးကွက် ပြန်လည်ဦးမော့လာသည့်အချိန်အထိ သင့်တင့်စွာ ဆက်လက် ထိန်းသိမ်းဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါသည်။

သီလဝါအထူးစီးပွားရေးဇုန်အတွင်း ကုမ္ပဏီပေါင်း (၁၁၁) ခုမှ အမေရိကန်ဒေါ်လာ (၁.၉) ဘီလီယံကျော် ရင်းနှီးမြှုပ်နှံထားပြီး၊ ၎င်းကုမ္ပဏီများအနက်မှ (၁၈)ခုမှာ စီးပွားရေးလုပ်ငန်းများ တိုးချဲ့လျက်ရှိပါသည်။

နှစ်ရှည်မြေငှားရမ်းခြင်းမှရရှိသော ဝင်ငွေအပြင် စက်ရုံငှားရမ်းမှုနှင့် ရေနံလှုပ်စစ် ဓာတ်အားဝန်ဆောင်မှုလုပ်ငန်းများမှ ဝင်ငွေများ၏ ခိုင်မာမှုကြောင့် မြန်မာ-ဂျပန်သီလဝါ ပရောပီးတီး ဒီဗလော့မင့် လီမိတက်သည် Covid-19 ရောဂါကပ်ဘေးကာလအတွင်း၌ပင် ကောင်းမွန်သော စွမ်းဆောင်ရည်ကို ထိန်းသိမ်းထားနိုင်ခြင်းဖြစ်ပါသည်။ Covid-19 ရောဂါကပ်ဘေးကြောင့် လတ်တလော ကာလတိုအတွင်း အနည်းငယ် ယာယီ ထိခိုက်နိုင်သော်လည်း ရေရှည်တွင် ကြီးမားသော ဆုံးရှုံးမှုမရှိနိုင်ဟု စီမံအုပ်ချုပ်သူများမှ ယုံကြည်မှုရှိပါသည်။

ကုမ္ပဏီအုပ်စုအနေဖြင့် Covid-19 ရောဂါကပ်ဘေးကို အောင်မြင်စွာ ကျော်လွှားနိုင်ပြီး အနာဂတ် ဘဏ္ဍာရေးနှစ်များတွင် ပိုမိုကောင်းမွန်သော ဘဏ္ဍာရေးစွမ်းဆောင်ရည်ကို ဖော်ဆောင်နိုင်မည်ဟု စီမံအုပ်ချုပ်သူများမှ မျှော်လင့်ယုံကြည်မှုရှိပါကြောင်း ရှင်းလင်းဖော်ပြအပ်ပါသည်။